

သင့်ငွေတောင်းဆိုပါ



အလုပ်လုပ်ရာမှ ရသည့်ဝင်ငွေအခွန်ပြန်အမ်းငွေနှင့် ကလေးအတွက် အခွန်ပြန်အမ်းငွေတို့မှ တောင်းဆိုသည့်အခါ ဒေါ်လာ ၆၀၀၀ နှင့်အထက် ပြန်ရနိုင်ပါသည်။

1 **နေရာ ရှာပါ ***
irs.treasury.gov/freetaxprep တွင် ကြည့်ပါ။
သို့မဟုတ် **800-906-9887** ကို ဖုန်းဆက်ပါ။

2 **သင်အကျိုးဝင်မဝင် ကြည့်ပါ**
eitcoutreach.org/help တွင် သင်မည်မျှရနိုင်မည်ကို ကြည့်ပါ။

3 **အကောက်ခွန်တင်သွင်းပါ**
သင်၏အခွန်တင်သွင်းရန်နှင့် သင့်ကိုအခွန်ပြန်အမ်းငွေ လက်ခံရရှိရန် အခမဲ့ဆောင်ရွက်ပေးသည့် နေရာတစ်ခုကို ဧပြီလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး သွားပါ။

* သင့်အနီးအနားတွင် အကောက်ခွန်အခမဲ့ပြင်ဆင်ပေးသည့် နေရာ မရှိသော်လည်း အခွန်ငွေပြန်ရရှိရန် သင်တောင်းဆိုနိုင်ပါသည်။

သင်အကောက်ခွန် မည်သည့်အခါတွင် တင်သွင်းမည်နည်း။
ရက်စွဲ။ ။ အချိန်။ ။
နေရာ။ ။ ဖုန်း။ ။

အချက်အလက်များပိုမိုရယူရန် eitcoutreach.org/help တွင် ကြည့်ပါ။ သို့မဟုတ် (အကောက်ခွန် ဦးစီးဌာန) IRS သို့ **1-800-829-1040** တွင် ဖုန်းဆက်ပါ။



ကျွန်ုပ် အကျိုးဝင်ပါသလား။

အလုပ်လုပ်ရာမှရသည့်ဝင်ငွေ အခွန်ပြန်အမ်းငွေနှင့် ကလေးအတွက် အခွန်ပြန်အမ်းငွေတို့သည် အလုပ်လုပ်သူများအတွက်သာလျှင်ရသည့် အခွန် အကျိုးခံစားခွင့်ဖြစ်ပါသည်။ သင်ပေးရသည့်အခွန်ငွေ နည်းပါးနိုင်ပြီး ငွေပြန်ရနိုင်ပါသည်။

ဤငွေများပြန်ရရှိရန်တောင်းဆိုသဖြင့် SNAP (ဖုစတင့် အစာထောက်ပံ့ကြေး)၊ (လူမှုဖူလုံရေးဝင်ငွေထောက်ပံ့ကြေး) SSI (မယ်ဒီကိတ်) Medicaid ငွေသားထောက်ပံ့ကြေး သို့မဟုတ် ပြည်သူ့အိုးအိမ် အစရှိသည့် အခြားအကျိုးခံစားခွင့်များအတွက် သင်၏အကျိုးဝင်မှုအပေါ် ထိခိုက်ခြင်း မရှိပါ။ ပြန်လည်ရရှိသည့်ငွေများအား စုဆောင်းပါက ၎င်းငွေပြန်လည်ရရှိပြီး ၁၂ လ အထိ နိုင်ငံတော်မှထောက်ပံ့သည့် အကျိုးခံစားခွင့် အစီအစဉ်များအတွက် အရင်းအမြစ်/ပိုင်ဆိုင်မှု ကန့်သတ်ချက်အပေါ် ထိခိုက်ခြင်းမရှိပါ။

သင့်တွင် သားသမီးရှိပါက

- အသက်** - EITC အတွက် ကလေးများသည် ၂၀၁၇ ခုနှစ်အကုန်တွင် အသက် ၁၉ နှစ်အောက် ရှိရမည်ဖြစ်ပါသည် (အချိန်ပြည့်ကျောင်းသားများသည် အသက် ၂၄ နှစ်အောက်ရရှိနိုင်ပြီး ရာသက်ပန် လုံးဝမသန်စွမ်းသူကလေးများမှာ မည်သည့်အရွယ်မဆို ဖြစ်နိုင်ပါသည်။) CTC အတွက် ကလေးများသည် ၂၀၁၇ ခုနှစ်အကုန်တွင် အသက် ၁၇ နှစ်အောက် ရှိရမည်ဖြစ်ပါသည်။
- နေထိုင်မှုကာလ** - ကလေးများသည် ၂၀၁၇ ခုနှစ် နှစ်တစ်ဝက်ကျော် သင်နှင့်အတူ နေခဲ့ရပါမည်။
- ၂၀၁၆ ခုနှစ်အတွက် ဝင်ငွေ** - CTC အတွက် သင်သည် အလုပ်လုပ်ရာမှ ဒေါ်လာ ၃၀၀၀ ကျော် ဝင်ငွေ ရခဲ့ပါက ကလေးတစ်ဦးလျှင် ဒေါ်လာ ၁၀၀၀ အထိ ပြန်အမ်းငွေ တောင်းဆိုနိုင်ပါသည်။ (သင်အလုပ်လုပ်ရာမှ ရသည့်ဝင်ငွေ) အခွန်ပြန်အမ်းငွေ EITC အတွက် သင်၏ဝင်ငွေမှာ အောက်ပါ ကန့်သတ်ချက်များထက် ပိုနည်းရပါမည် -

| သားသမီးများ | လူလွတ် | အိမ်ထောင်သည် | EITC ကန့်သတ်ချက် |
|---------------|----------|--------------|------------------|
| ၁ | \$ ၃၉၆၁၇ | \$ ၄၅၂၀၇ | \$ ၃၄၀၀ |
| ၂ | \$ ၄၅၀၀၇ | \$ ၅၀၅၉၇ | \$ ၅၆၁၆ |
| ၃ ဦးနှင့်အထက် | \$ ၄၈၃၄၀ | \$ ၅၃၉၃၀ | \$ ၆၃၁၈ |

အခမဲ့အကောက်ခွန် ပြင်ဆင်ပေးသည့်နေရာသို့ ယူဆောင်လာရန်

- ဓာတ်ပုံပါသည့် အကျိုးဝင်သည့် ID
- ဆိုရှယ်စကူရီတီကတ်၊ ဆိုရှယ်စကူရီတီ နံပါတ် ထောက်ခံစာ သို့မဟုတ် ITIN
- W-2 သို့မဟုတ် 1099 ပုံစံများ
- ကျန်းမာရေးအာမခံ အထောက်အထား (1095-A၊ 1095-B သို့မဟုတ် 1095-C ပုံစံများ)

သင့်တွင် သားသမီးမရှိပါက

- အသက်** - သင်သည် ၂၅ နှစ်နှင့် ၆၄ နှစ် အကြားအသက်အရွယ်ရှိသူဖြစ်နေရပါမည်။
- ၂၀၁၇ ခုနှစ်အတွက် ဝင်ငွေ** - သင်သည် \$၁၅၀၀၀ အောက် ဝင်ငွေရပါက (အိမ်ထောင်ရှိပါက \$၂၀၆၀၀) EITC ပြန်အမ်းငွေ \$၅၁၀ အထိ ရရှိနိုင်ပါသည်။

သင်အမေရိကန်နိုင်ငံသားမဟုတ်ပါက

- EITC** - သင်၊ သင့်ဇနီး၊ ခင်ပွန်းနှင့် သင်တောင်းဆိုသည့် ကလေးများတွင် အကျိုးဝင်သည့် ဆိုရှယ်စကူရီတီ နံပါတ်ရှိရပါမည်။
- CTC** - သင်၊ သင့်ဇနီး၊ ခင်ပွန်းနှင့် သင်တောင်းဆိုသည့် ကလေးများတွင် ဆိုရှယ်စကူရီတီ နံပါတ် သို့မဟုတ် တစ်ဦးချင်း အကောက်ခွန်ပေးသည့် နံပါတ် (ITIN) ရှိရပါမည်။

ကျန်းမာရေးအာမခံ

သင့်တွင်ကျန်းမာရေးအာမခံမရှိပါက အကောက်ခွန်မှအထူးပြန်အမ်းငွေမှ ကျန်းမာရေးအာမခံအစီအစဉ်အတွက် ကုန်ကျစရိတ် အများစုကာမိနိုင်ပါသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အကြား စာရင်းပေးပါ။ အာမခံမရှိသူအချို့မှာ ဒဏ်ငွေရိုက်ခံရနိုင်ပါသည်။ **1-800-318-2596** သို့မဟုတ် **www.HealthCare.gov** တွင် အချက်အလက်များ ပိုမိုရယူပါ။